

မြဲလား။ 食物够吗? ②使……平衡, 相等: အသံစရိတ်နှင့် ဝင်ငွေ ~ သည်။ 收支平衡。③平均, 均匀, 适中: မိုးစော ~ သည်။ 风调雨顺。/ရာသီဥတု ~ သည်။ 气候温和。II နေ့ 公平; 对等 တရား ~ သည်။ 公平合理。

မျှတင်း ကာ <hmyaw' tin:> 相等

မျှတည်း ကာဝါ <hmyaw' di:> = မျှသာ

မျှမက သာ <hmyaw' m-ka'> 不但, 不仅: ဤ ~ 不止这些 / ထို ~ 不止那些

မျှမျှတတ ကာဝါ <hmyaw' hmyaw' ta' ta'> 均衡, 公平: ~ ခွဲဝေသည်။ 公平地分配。

မျှလောက် ကာဝါ <hmyaw' laut> ①如此……的, 这么……: ဤ ~ ကြိုက္ခက္ယ်သာအားကစားရုံ 像这样大的体育馆 ②大约: လူဝေယောက် ~ ရှိသည်။ 大约有十个人。

မျှသာ ကာဝါ <hmyaw' dha> 仅仅, 只有: အကြမ်းပွင့် ~ ပြောမည်။ 只能作粗略的讲解。/ ဤ ~ မကသေး။ 不仅如此。

မျှသာလျှင် ကာဝါ <hmyaw' dha hlyin> = မျှသာ

များ ကာ <hmyaw:> ①钓(鱼): ငါး ~ သည်။ 钓鱼, 垂钓。②勾引, 引诱: ငွေ့ ~ တယ်။ 用金钱引诱。/ ရှာထူးနှင့် ~ ရှိရရှိမည့်ထင်သော်။ 你以为用封官许愿的办法能引诱了吗?

များခေါ် ကာ <hmyaw: khaw> 引诱: ရန်သူများကိုပိုင်းရောယာ ထဲသို့ ~ လာသည်။ 把敌人引诱到布雷区来。

များချိတ် နာ <hmyaw: gyeit> 鱼钩: ငါး ~ 钓鱼钩

များချိတ်သနကောင် နာ <hmyaw: gyeit than gaun> 钩虫

များစား နာ <hmyaw: za> 诱饵, 鱼饵, 钓饵

မျှုံး နာ <hmyaw'> ①【动】蚂蟥, 马鳌 (leech) ②U形钉, 蚂蟥钉③来孙(玄孙之子)

မျှုံးကုတ် I နာ <hmyaw' gout> U形钉, 蚂蟥钉 II ကာ <hmyaw' kout> 用U形钉扣住

မျှုံးဖြုံး: နာ <hmyaw' gyo:> 橡皮筋, 松紧带

မျှုံးကြောင်း: နာ <hmyaw' gyaun:> (木材家俱上的) 沟槽

မျှုံးကြော်: နာ <hmyaw' gwin:> 橡皮圈

မျှုံးတိုက် ကာ <hmyaw' tait> 用蚂蟥吮血吸毒(治病)

မျှုံးဆွေးစား: ကာ <hmyaw' thwei: san:> (喻)小心翼翼地试探: ကျွန်ုတ်က ~ သလိုပေးမိလေသည်။ 我小心试探着问。

မျှုံး ကာ <hmyaw> ①眺望, 远望: အနောက်ဖက်သို့ ~ လိုက်သော်နှေမည်ကျော်မန္တလေးတောင်ကိုပြင်တွေ့နိုင်သည်။ 向西望去可以看见著名的曼德勒山。②盼望, 期待: ဆရာလာ မည်ဆိုကျော်တို့ ~ နေသည်မှာကြာပါပြီ။ 听说老师要来, 我们盼了好久了。③(小孩)看人吃眼馋, သူတော်အစာစား လျှင့် ~ တတ်သောကလေးမျိုးလည်းရှိသည်။ 有的孩子, 看着

别人吃东西就眼馋。

မျှုံးကိုး ကာ <hmyaw ko:> ①盼望: ခင်များပြန်လာမည့်ရက်ကို ~ နေပါတယ်။ 盼望你归来的那一天。②期望, 希望: တနေ့တော့အကြံအောင်ပြင်ရမယ်လို့ ~ ထားသည်။ 希望将来某一天会成功。③依赖: သူတော်အကြေအည်ကို ~ မနေ့။ 不要依赖别人的帮助。同义词有: မျှုံးခေါ်၊ မျှုံးခိုး၊ မျှုံးစော်၊ မျှုံးတော်တင်း၊ မျှုံးတော်း၊ မျှုံးများ၊ မျှုံးရှုံး 等。

မျှုံးကြည့် ကာ <hmyaw kyi:> 眺望, 瞭望

မျှုံးခေါ် ကာ <hmyaw khaw> 盼望, 预期, 展望: အစာစာရာရာတွင်အရှည်ကို ~ တတ်ရသည်။ 一切都要看得远些。

မျှုံးခိုး ကာ <hmyaw kho:> = မျှုံးကိုး

မျှုံးခိုင်း နာ <hmyaw giñ:> = ရှာင်း

မျှုံးချင့် ကာ <hmyaw khyin:> 预期, 预先考虑: မလုပ်ခင် ကကြံတင်းပြီးသင့်မသင့်ကို ~ ရှုလုပ်ဆောင်ပါကအမှားနည်းမည်။ 先考虑好合适不合适再干, 错误就会少些。

မျှုံးငံး ကာ <hmyaw ngan:> 盼望, 期待: စာပေးမာန်ဆုံးပေးကြိုးကို ~ နေကြသည်။ 人们期待着文学宫举行的授奖大会。

မျှုံးဝင်း နာ <hmyaw zin:> 瞭望台

မျှုံးဝင်းဝှိုးက် နာ <hmyaw zin win khyi zet> 塔式起重机

မျှုံးတာ ကာ <hmyaw ta:> 盼望, 期望

မျှုံးတော်ငော် နာ <hmyaw daw zaw> 急迫的心情: ~ နှင့်မော်ပါပြီ။ 盼得心急如焚。

မျှုံးတော်ပုံ နာ <hmyaw daw bon> 期待

မျှုံးတင်း ကာ <hmyaw tin:> (书)盼望, 期望

မျှုံးတွေး ကာ <hmyaw twei:> 预测, 预料, 也写作 မြှုံးတွေး / ရွှေရေးကို ~ သည်။ 展望未来。

မျှုံးထောက် ကာ <hmyaw htaut> 预料, 估计, 也写作 မြှုံးထောက်/ကြောင်းကျိုးရှေ့နောက် ~ ရှုဆောင်ရွက်ရမ်း။ 应该三思而行。

မျှုံးမှုန်း ကာ <hmyaw hman:> 盼望, 期望, 预想: ကုန်ထုတ်လုပ်မှုံး ~ သလိုခရီးမပေါ်ပြစ်နေသည်။ 生产没有达到预想的目标。

မျှုံးမှုန်းချက် နာ <hmyaw hman: gyet> 理想

မျှုံးမှုန်းတော်းတ ကာ <hmyaw hman: tan: ta:> 向往: ချို့သုရှိရနှိုး ~ မိသည်။ 怀念远方的情人。

မျှုံးသော်ကိုး ကာ <hmyaw yaun ko:> (诗) = မျှုံးကိုး

မျှုံးရည် ကာ <hmyaw yi:> (书)期望, 预望

မျှုံးရှုံး ကာ <hmyaw shu:> 眺望, 瞭望

မျှုံးလင့် ကာ <hmyaw lin:> 期望, 希望: ~ ချက် 希望

မျှုံးလင့်တကြိုး ကာဝါ <hmyaw lin' d-gyi:> 满怀希望

မျှုံးလင့်တော်းတ ကာ <hmyaw lin' taun' ta:> 期望, 期待